

လျှမ်းဖိတ် နဝ၊ <shan: pheit> ①溢满 ②闪烁
 လျှမ်းဖြာ နဝ၊ <shan: phya> (光芒)四射，四散
 လျှမ်းဖြန်း က၊ <shan: phyan:> 瞎扯，胡乱编造；မသိပဲလျက်
 ~ မပြောနှင့်။ 不知道别乱说。
 လျှမ်းလျှမ်းတက် ကဝ၊ <shan: shan: tet> ①极其富裕地；~
 ချမ်းသာကြွယ်ဝတယ်။ 极有钱。②辉煌地，发亮地；~အရောင်
 လက်သည်။ 闪闪发光。
 လျှမ်းလျှမ်းတောက် I နဝ၊ <shan: shan: taut> 辉煌的；~
 မိန့်ခွန်း 出色的演讲 II ကဝ၊ <shan: shan: taut> 辉
 煌地；~ နာမည်ကြီးတယ်။ 极负盛名。/ ~ ကောင်းမွန်လှ
 သောစာပေမျိုး 很卓越的文学作品
 လျှမ်းလျှမ်းထ က၊ <shan: shan: hta> 光芒四射，光辉夺目
 လျှမ်းလျှမ်းဝေ နဝ၊ <shan: shan: wei> 富裕；茂盛；ပန်းတွေ
 ~ နေတာပဲ။ 鲜花烂漫。
 လှ န၊ <hlwa> 锯；သံဖြတ် ~ 钢锯 / သစ်သား ဖြတ် ~
 木锯 / နှစ်ဖက် ~ 双刀锯 / နှစ်ဖက်ဆွဲ ~ 拉锯
 လှခါးပတ် န၊ <hlwa' g- bat> 带锯
 လှစာ န၊ <hlwa' za> 木屑，锯末
 လှစာတုံး န၊ <hlwa' za don:> 圆木
 လှစာမျှန် န၊ <hlwa' za hmon> = လှစာ
 လှစာသစ် န၊ <hlwa' za thit> 圆木
 လှစား က၊ <hlwa' sa:> (木头)吃锯；လှစားဘူး။ (木头)
 不吃锯。
 လှစက် န၊ <hlwa' zet> ①锯木厂 ②电锯
 လှစင် န၊ <hlwa' zin> 锯木架
 လှစွယ် န၊ <hlwa' zwe> 锯齿
 လှဆိမ်း န၊ <hlwa' zain:> 一对拉锯的工人
 လှဆွဲ က၊ <hlwa' hswē:> 用大锯锯
 လှတိုက် က၊ <hlwa' tait> 用锯锯
 လှတွင်း က၊ <hlwa' dwin:> = လှစင်
 လှထိုး က၊ <hlwa' hto:> = လှဆွဲ
 လှထောင် န၊ <hlwa' daun> 锯木作坊主
 လှပတ် က၊ <hlwa' pat> 锯圆形或弧形口子
 လှပျဉ် န၊ <hlwa' byin> 锯好的木板
 လှဖယ် န၊ <hlwa' be> 锯齿修整器
 လှမြီးပိုး န၊ <hlwa' myi: bo:> 【动】叶蜂 (saw-fly)
 လှဝိုင်း န၊ <hlwa' wain:> 圆盘锯
 လှသမား န၊ <hlwa' dh-ma:> 锯木工
 လှသွား န၊ <hlwa' dhwa:> 锯齿
 လှသွား ကြေ က၊ <hlwa' dhwa: kywei> 锯齿被弄坏(断)
 လှသွားစိပ် န၊ <hlwa' dhwa: zeit> 锯齿
 လှသွားဖော် က၊ <hlwa' dhwa: phaw> 开锯齿(将锯齿铤
 尖并向两边扳出)
 လှ I က၊ <hlwa> ①切成薄片；နွီး~တယ်။ 削竹篾。/ ဝေးနဲ့

~တယ်။ 用刀切成片。②(喻)运用智慧；သူ့နေရာနှင့်သူ့ညက်
 ကို~၍သုံးရတယ်။ 必须随机应变。II နဝ၊ <hlwa> (喻)机灵；
 ပါးလိုက်တာ ~ နေတာပဲ။ 机灵极了。III မ၊ <hlwa> 层；张
 လှာချင်း I န၊ <hlwa gyin:> 单层(布、衣服等) II နဝ၊
 <hlwa gyin:> 单层的
 လှာချင်းစောင် န၊ <hlwa gyin: zaun> 单层毯
 လှာချင်းဖိနပ် န၊ <hlwa gyin: ph-hnat> 单层的薄底鞋，薄
 底鞋
 လှာဖိနပ် န၊ <hlwa ph-hnat> 薄底鞋
 လှား I န၊ <hlwa:> 盾，盾牌 II က၊ <hlwa:> ①跨过，
 越过；~ ကျော်သည်။ 跨过。/ ခုန် ~ သည်။ 跳跃。②平摊
 开，晾开来；အဝတ်တွေ ~ လိုက်။ 把衣服晾起来吧！/ ည
 ~ ထားလျှင်မနက်ခြောက်တာပဲ။ 晚上摊开晾着明早就干了。
 လှားကနဲ ကဝ၊ <hlwa: g-ne:> 迈开双腿；~ ခုန်ချလိုက်တယ်။
 伸开双腿跳下来。
 လှားကျော် က၊ <hlwa: kyaw> 跨过；克服
 လှားကုန် က၊ <hlwa: kun> (光)闪耀，闪亮
 လှားခုန် က၊ <hlwa: khon> 跨越
 လှားတံခွန် န၊ <hlwa: d-gun> 傲气
 လှားတက် က၊ <hlwa: tet> 跨上
 လှားထောင် က၊ <hlwa: htaun> = ထောင်လှား / မာန်မာန် ~
 သည်။ 趾高气扬。
 လှားပ က၊ <hlwa: pa> = ပလှား
 လှားလှား ကဝ၊ <hlwa: hlwa:> ①一层层地；အသား ~
 ကွာသွားသည်။ (木头)一片片地剥落下来。③跳跃地；
 ~ခုန်တယ်။ 跳跃。
 လှဲ က၊ <hlwe:> ①转(过脸)；သူကမျက်လုံး ~ သွားပြီးကန်ရေ
 ပြင်ဆီငေးကြည့်နေ၏။ 他转过脸凝视着湖面。②摇晃，摆动；
 ပုခက် ~ သည်။ 摇动摇篮。/ ဒန်း ~ သည်။ 打秋千。/ တ
 အား ~ သည်။ 使劲地摆动。③移交(工作)；ကိုယ်စား
 လယ် ~ သည်။ 交给代理人。④汇(钱)；ပိုက်ဆံကိုစာတိုက်က
 နေပြီး ~ လိုက်သည်။ 由邮局汇去款项。⑤分(水)；ရေ ~
 သည်။ 分水。/ တံတားပြင်နေသည့်လမ်း ~ ပြီးမောင်းပါ။ 前边
 修桥车辆绕行。/ စကား ~ ပစ်သည်။ 把话头引开。
 လှဲကမ်း က၊ <hlwe: kan:> = လှဲဖယ်
 လှဲကျော် က၊ <hlwe: kyaw> 滑越
 လှဲကျယ် န၊ <hlwe: gye> 【物】振幅，幅
 လှဲကြည့် က၊ <hlwe: kyin> = လှဲဖယ်
 လှဲချ က၊ <hlwe: khya> 推卸，把……放到别人头上去。
 ကိုယ့်အပြစ်ကိုသူများအပေါ် ~ မနေပါနဲ့။ 别把自己的过失推
 到别人头上。
 လှဲချော် က၊ <hlwe: khyaw> = လှဲဖယ်
 လှဲချင်း န၊ <hlwe: gyin:> 摇篮曲
 လှဲချိန် န၊ <hlwe: gyein> (摆)的周期